

အထူးပြုဘာသာရပ် ကျောင်းများအကြောင်း လက်ကိုင်စာစောင်

အတန်းများ - မူကြိုအတန်းမှ ရှစ်တန်းအထိ

2019 - 2020 လွတ်လပ်စွာ အဖွင့်စာရင်းသွင်းမှုကာလ -
ဇန်နဝါရီလ 7 ရက်၊ 2019 - ဖေဖော်ဝါရီလ 8 ရက်၊ 2019



School Choice ဝက်ဘ်ဆိုဒ် -

<http://dekalbschoolsga.org/school-choice>

အွန်လိုင်းတွင် လျှောက်ထားရန် -

* <http://www.yourchoicedekalb.org>

မူလတန်းကျောင်းများ

- * Edward L. Bouie, Sr.
- * Marbut
- * Narvie J. Harris
- * Oakcliff
- * Robert Shaw
- * Wynbrooke

အလယ်တန်းကျောင်း

- * The Champion School

School Choice လွတ်လပ်စွာ အဖွင့်စာရင်းသွင်းမှုအတွက်
 ကူညီထောက်ပံ့ပေးသည့် တည်နေရာ -
 1192 Clarendon Avenue
 Avondale Estates, GA 30002
 ဇန်နဝါရီလ 7 ရက်၊ 2019 - ဖေဖော်ဝါရီလ 8 ရက်၊ 2019
 မနက် 9:00 နာရီ - ညနေ 4:00 နာရီ

School Choice နောက်ကျသည့် စာရင်းသွင်းသူများအတွက် -
 ဖေဖော်ဝါရီလ 9 ရက်၊ 2019 - ဩဂုတ်လ 31 ရက်၊ 2019

မဲလက်မှတ် ရလဒ်များ ထုတ်ပြန်မှု - မတ်လ 22 ရက်၊ 2019 @ ညနေ 5:00 နာရီ

အထူးပြုဘာသာရပ် ကျောင်းများအကြောင်း အချက်အလက်များ

အထူးပြုဘာသာရပ် ကျောင်းများ (THEME SCHOOLS)	လိပ်စာ	ကျောင်းချိန်များ	လှည့်ပတ်လေ့လာရေးခရီးစဉ် နေ့စွဲများ နှင့် အချိန်များ	အထူးပြုဘာသာရပ် ဖြည့်စွက် ကျောင်းများ (THEME FEEDER SCHOOLS)
Edward L. Bouie Sr. မူလတန်းကျောင်း အတန်းများ - မူကြို - 5	5100 Rock Springs Road Lithonia, GA 30038 (678) 676-8202	မနက် 7:45 နာရီ - နေ့လည် 2:15 နာရီ	ဇန်နဝါရီလ 17 ရက်၊ 2019 မနက် 9:00 နာရီ - နေ့လည် ဇန်နဝါရီလ 24 ရက်၊ 2019 မနက် 9:00 နာရီ - နေ့လည် ဇန်နဝါရီလ 31 ရက်၊ 2019 မနက် 9:00 နာရီ - နေ့လည်	Browns Mill မူလတန်းကျောင်း Fairington မူလတန်းကျောင်း Flat Rock မူလတန်းကျောင်း Murphey Candler မူလတန်းကျောင်း
Narvie J. Harris မူလတန်းကျောင်း အတန်းများ - မူကြို - 5	3981 McGill Drive Decatur, GA 30034 (678) 676-9202	မနက် 7:50 နာရီ - နေ့လည် 2:15 နာရီ	ဇန်နဝါရီလ 16 ရက်၊ 2019 မနက် 9:00 နာရီ - မနက် 10:00 နာရီ ဇန်နဝါရီလ 17 ရက်၊ 2019 မနက် 9:00 နာရီ - မနက် 10:00 နာရီ ဇန်နဝါရီလ 18 ရက်၊ 2019 မနက် 9:00 နာရီ - မနက် 10:00 နာရီ	Chapel Hill မူလတန်းကျောင်း Cedar Grove မူလတန်းကျောင်း Oak View မူလတန်းကျောင်း
Marbut မူလတန်းကျောင်း အတန်းများ - မူကြို - 5	5776 Marbut Road Lithonia, GA 30058 (678) 676-8802	မနက် 7:30 နာရီ - နေ့လည် 2:05 နာရီ	ဇန်နဝါရီလ 10 ရက်၊ 2019 မနက် 9:00 နာရီ - မနက် 10:00 နာရီ ဇန်နဝါရီလ 17 ရက်၊ 2019 မနက် 9:00 နာရီ - မနက် 10:00 နာရီ ဇန်နဝါရီလ 31 ရက်၊ 2019 မနက် 9:00 နာရီ - မနက် 10:00 နာရီ	Panola Way မူလတန်းကျောင်း Redan မူလတန်းကျောင်း Stoneview မူလတန်းကျောင်း Woodridge မူလတန်းကျောင်း
Oakcliff မူလတန်းကျောင်း အတန်းများ - မူကြို - 5	3150 Willow Oak Way Doraville, GA 30340 (678) 676-3102	မနက် 7:45 နာရီ - နေ့လည် 2:15 နာရီ	ဇန်နဝါရီလ 10 ရက်၊ 2019 မနက် 9:00 နာရီ - မနက် 10:00 နာရီ ဇန်နဝါရီလ 17 ရက်၊ 2019 မနက် 9:00 နာရီ - မနက် 10:00 နာရီ ဇန်နဝါရီလ 31 ရက်၊ 2019 မနက် 9:00 နာရီ - မနက် 10:00 နာရီ	Dresden မူလတန်းကျောင်း Pleasantdale မူလတန်းကျောင်း Cary Reynolds မူလတန်းကျောင်း
Robert Shaw မူလတန်းကျောင်း အတန်းများ - မူကြို - 5	385 Glendale Road Scottdale, GA 30079 (678) 576-6002	မနက် 7:45 နာရီ - နေ့လည် 2:15 နာရီ	ဇန်နဝါရီလ 11 ရက်၊ 2019 မနက် 8:30 နာရီ - မနက် 9:30 နာရီ ဇန်နဝါရီလ 18 ရက်၊ 2019 မနက် 8:30 နာရီ - မနက် 9:30 နာရီ ဇန်နဝါရီလ 25 ရက်၊ 2019 မနက် 8:30 နာရီ - မနက် 9:30 နာရီ	Allgood မူလတန်းကျောင်း Avondale မူလတန်းကျောင်း Dunaire မူလတန်းကျောင်း Hambrick မူလတန်းကျောင်း Indian Creek မူလတန်းကျောင်း Jolly မူလတန်းကျောင်း McLendon မူလတန်းကျောင်း Rockbridge မူလတန်းကျောင်း Rowland မူလတန်းကျောင်း
Wynbrooke မူလတန်းကျောင်း အတန်းများ - မူကြို - 5	440 Wicksbury Way Stone Mountain, GA 30087 (678) 676-5002	မနက် 7:45 နာရီ - နေ့လည် 2:15 နာရီ	ဇန်နဝါရီလ 16 ရက်၊ 2019 မနက် 8:30 နာရီ - မနက် 10:00 နာရီ ဇန်နဝါရီလ 24 ရက်၊ 2019 မနက် 8:30 နာရီ - မနက် 10:00 နာရီ ဇန်နဝါရီလ 29 ရက်၊ 2019 ညနေ 6:00 နာရီ - ည 7:30 နာရီ	Pine Ridge မူလတန်းကျောင်း Princeton မူလတန်းကျောင်း Rock Chapel မူလတန်းကျောင်း Shadow Rock မူလတန်းကျောင်း
Champion အလယ်တန်းကျောင်း အတန်းများ - 6 - 8	5265 Mimosa Drive Stone Mountain, GA 30087 (678) 875-1502	မနက် 8:50 နာရီ - နေ့လည် 3:50 နာရီ	ဇန်နဝါရီလ 15 ရက်၊ 2019 မနက် 9:30 နာရီ - မနက် 11:00 နာရီ ဇန်နဝါရီလ 16 ရက်၊ 2019 မနက် 9:30 နာရီ - မနက် 11:00 နာရီ ဇန်နဝါရီလ 17 ရက်၊ 2019 မနက် 9:30 နာရီ - မနက် 11:00 နာရီ	အားလုံးသော DeKalb အလယ်တန်းကျောင်းများ

အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်း၏ နောက်ခံသမိုင်း

DeKalb ကောင်စီ ကျောင်းခရိုင်၏ အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်း အစီအစဉ်သည် 1996 ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး မိဘများနှင့် ကျောင်းသားများတို့ အတွက် ယခင် ပညာရေး ဆောင်ရွက်ချက်များဖြင့် ကန့်သတ်ထားခြင်းမရှိသော ပညာရေးဆိုင်ရာ ရွေးချယ်မှုတစ်ခုအဖြစ် ဝန်ဆောင်မှုပေးလျက်ရှိပေသည်။ ဤအစီအစဉ်သည် မြင့်မားသော မျှော်မှန်းချက်များ၊ မိဘများ၏ ပါဝင်ဆောင်ရွက်မှု နှင့် စိန်ခေါ်မှုရှိသော သင်ယူလေ့လာမှု အတွေ့အကြုံများအား လေ့လာလိုက်စားရန် စိတ်ပါဝင်စားမှု အစရှိသည်တို့အပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ DeKalb ကောင်စီ၊ Georgia ၏ ဧရိယာဒေသ အသီးသီး၌ တည်ရှိကြသော Edward L. Bouie, Sr. ၊ Marbut ၊ Narvie J. Harris ၊ Oakcliff ၊ Robert Shaw ၊ Wynbrooke အစရှိသည့် အစဉ်အလာ အထူးပြုဘာသာရပ် မူလတန်းကျောင်းများ နှင့် Champion အစဉ်အလာ အထူးပြုဘာသာရပ် အလယ်တန်းကျောင်း အစရှိသည်တို့ အပါအဝင် DeKalb ကောင်စီကျောင်းခရိုင်၌ အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်း ခုနစ်ကျောင်း ရှိပေသည်။

အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်း၏ အစိတ်အပိုင်းများ

အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်းဆိုသည်မှာ အနီးပတ်ဝန်းကျင်ရှိ အခြား စာသင်ကျောင်းများမှ မူလတန်းကျောင်းသားများ သို့မဟုတ် ကျောင်းခရိုင် တစ်ခုမှရှိ အလယ်တန်းကျောင်းအဆင့်မှ မူလတန်းကျောင်းသားများတို့အား စွဲဆောင်သည့် ရုပ်ရွာလူမှုအသိုင်းအဝိုင်းအတွင်းမှ စာသင်ကျောင်း တစ်ကျောင်းဖြစ်ပြီး၊ ကျောင်းသားများ နှင့် မိဘများတို့၏ လိုအပ်ချက်များဖြင့် ပြည့်စုံတိုက်ညီမှုရှိစေရန် ဒီဇိုင်းရေးဆွဲထားသည့် တမူထူးခြားသော အစိတ်အပိုင်း ပါဝင်မှုများကြောင့် ထင်ရှားသည်။ အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်းသည် ကျောင်းသားများအတွက် အဆင့်မြင့်မားစွာ ဖွဲ့စည်းတည်ဆောက်ထားသော အပြင်အဆင်တစ်ခုအတွင်း အလုံးစုံပါဝင်၍ ပညာရပ်ဘာသာတစ်ခုထက်မကသော ပညာရေး အစီအစဉ် တစ်ခုအား ကမ်းလှမ်းထောက်ပံ့ပေးနိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။ အိမ်စာ စီမံချက်များ နှင့် ကမ္ဘာ့ ဘာသာစကားတစ်ခုဖြင့် ရင်းနှီးထိတွေ့ မှုတို့ အပါအဝင် ဤစိန်ခေါ်မှုရှိသော အစီအစဉ်အတွင်း၌ ကျောင်းသားများသည် တက်ကြွသော ပါဝင်ဆောင်ရွက်ချက်များ ဖြစ်ကြပေသည်။ ဘာသာရပ်ပေါင်းစုံ သင်ရိုးညွှန်းတမ်းဖြင့် ညွှန်ကြားပို့ချသော ဤချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်းသည် ပို၍ သုတေသနအား ဖပိုပြုသော အိမ်စာတာဝန်ပေးအပ်မှုများ နှင့် ပြသနာဖြေရှင်းခြင်း၊ ဝေဖန်သုံးသပ်ခြင်းတို့ကို လိုအပ်သည့် လက်တွေ့ စီမံချက်များ သို့မဟုတ် ဦးတည်ထားခြင်းဖြစ်သည်။ ဤအစီအစဉ်တွင် မိဘများသည် သင်ကြားမှု အစီအစဉ်အား တွန်းအားပေးဆောင်ရွက်ရန် နှင့် စာသင်ကျောင်းသို့ ပံ့ပိုးပေးရန် ဆောင်ရွက်ရမည်ဖြစ်ရာ မိဘများသည် အစီအစဉ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။

အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်းအတွက် ဖြည့်စွက်ကျောင်းများ

အစဉ်အလာ အထူးပြုဘာသာရပ် မူလတန်းကျောင်းများသည် ကျောင်းသားလက်ခံနိုင်မှုနေရာ အကန့်အသတ်ရှိသည့် စာသင်ကျောင်းများမှ ကျောင်းသားများအား အဓိက လက်ခံသည်။ အနီးအနား ရုပ်ရွာလူမှုအသိုင်းအဝိုင်းအတွင်းမှ နေရာအကြပ်ဆုံးဖြစ်နေသည့် မူလတန်းကျောင်းများသည် အထူးပြုဘာသာရပ် မူလတန်းကျောင်းများသို့ ကျောင်းသားများလွှဲပြောင်းပေးသည့် ဖြည့်စွက်ကျောင်းများအဖြစ် တည်ရှိမည်ဖြစ်သည်။ အကယ်၍ ဖြည့်စွက်ကျောင်း တစ်ကျောင်း၏ စာရင်းသွင်းမှုနှုန်းသည် လျော့ကျသွားခဲ့လျှင် အဆိုပါဖြည့်စွက်ကျောင်းအနေနှင့် အထူးပြုဘာသာရပ်ကျောင်းသို့ ဆက်လက်ပြီး ကျောင်းသားများ ဖြည့်စွက်လွှဲပြောင်းနိုင်မှု ရှိချင်မှ ရှိတော့မည်ဖြစ်သည်။ ဤဆုံးဖြတ်ချက်အား နှစ်စဉ် ပြုလုပ်ခြင်းဖြစ်သည်။ အထူးပြုဘာသာရပ် အလယ်တန်းကျောင်းသည် DeKalb ကောင်စီ ကျောင်းခရိုင် တစ်ခုမှ ကျောင်းသားများအား လက်ခံရယူသည်။

အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်းတစ်ကျောင်း၏ အထူး အစိတ်အပိုင်းပါဝင်မှုများ

- မိဘများ၏ ပါဝင်ဆောင်ရွက်မှုအား လိုအပ်သည်
- အဓိက ဘာသာရပ်များပေါ်တွင် အာရုံစိုက်သည်
- မြင့်မားသော ပညာရေး စံချိန်စံညွှန်းများ နှင့် မျှော်မှန်းချက်များ
- ကမ္ဘာ့ ဘာသာစကားတစ်ခုဖြင့် ရင်းနှီးထိတွေ့ မှု
- တင်းကြပ်သော အမူအကျင့်စည်းမျဉ်းကုဒ်
- တူညီတတ်စုံ ယူနီဖောင်း/တင်းကြပ်သော ဝတ်စားဆင်ယင်မှုစည်းမျဉ်းကုဒ်အား လိုအပ်သည်
- တွေးခေါ်ဝေဖန်ခြင်း နှင့် ပြသနာဖြေရှင်းတို့အပေါ် အဓိက အာရုံစိုက်သည်
- အလိုအလျောက်ပြုလုပ်ထားသည့် စာဖတ် အစီအစဉ် (မူလတန်းကျောင်းများ)
- နွေရာသီ စာပေဖတ်ရှုခြင်း နှင့် သင်္ချာဘာသာရပ်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ လိုအပ်သည်
- စိန်ခေါ်မှုရှိသော နေ့စဉ် အိမ်စာပေးမှုများ လိုအပ်သည်
- ကျူဟိုရီယယ် အစီအစဉ်များ
- လှုပ်ရှားဆောင်ရွက်မှုအား အခြေခံသည့် သင်ကြားပို့ချမှု
- "လုပ်ငန်းစဉ်" စီစဉ်ရေးဆွဲချက်များ
- ဘာသာပညာရပ်တစ်ခုထက်မကသော သင်ကြားပို့ချမှု

အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်း လမ်းညွှန်ချက်များ

- မိဘများ နှင့် ကျောင်းသားများတို့အနေနှင့် တစ်နှစ်တာ စာရင်းသွင်းရန် ကတိကဝတ်ပြုချက်အား ထားရှိပြီး မျှော်လင့်ထားသည်။
- ကျောင်းမှ လက်ခံချက်ကို ရရှိပြီးသည့်နောက်တစ်ပတ်အတွင်း ကျောင်းသားတစ်ဦးသည် သူ/သူမ၏ နေရာချမှုအား ထိန်းသိမ်းနိုင်ရန် ကျောင်း၏ ပထမဆုံးနေ့အား သေချာပေါက် တက်ရောက်ရမည်ဖြစ်သည်။
- မိဘများအနေနှင့် အထူးပြုဘာသာရပ်ကျောင်းတစ်ကျောင်းတွင် စာရင်းသွင်းထားသော ကျောင်းသားများအတွက် မိဘများ၏ ပါဝင်ဆောင်ရွက်မှု ဝန်ဆောင်မှုနာရီချိန်များအား ဖြည့်စွက်ရမည် ဖြစ်သည်။ အကယ်၍ မွေးချင်းမောင်နှမများသည် တစ်ပြိုင်တည်းဆိုသလို အထူးပြုဘာသာရပ် မူလတန်းကျောင်း တစ်ကျောင်း နှင့် အထူးပြုဘာသာရပ် အလယ်တန်းကျောင်း တစ်ကျောင်းတွင် စာရင်းသွင်းထားပါလျှင် မိဘဖြစ်သူသည် မိဘဆိုင်ရာ ပါဝင်ဆောင်ရွက်မှု ဝန်ဆောင်မှု နာရီချိန်များအတွက် ခရစ်ဒစ်အား ရရှိနိုင်ရန်အတွက် ကျောင်းတစ်ကျောင်းစီရှိ မိဘဆိုင်ရာ ပါဝင်ဆောင်ရွက်မှု ဝန်ဆောင်မှုနာရီချိန်များအား 50% စီ ဖြည့်စွက်ရမည် ဖြစ်သည်။
- ကျောင်းသားများသည် ၎င်းတို့ စာရင်းသွင်းထားသော အထူးပြုဘာသာရပ် ကျောင်းမှ သတ်မှတ်ထားသော တူညီတတ်စုံ ယူနီဖောင်းအား ဝတ်ဆင်ရမည် ဖြစ်သည်။
- မိဘများ၏ ပါဝင်ဆောင်ရွက်မှု ဝန်ဆောင်မှုနာရီချိန်များ နှင့် ကျောင်းသားများ၏ ကျောင်းပုံမှန်တက်ရောက်မှုတို့ အပါအဝင် အထူးပြုဘာသာရပ်ကျောင်း၏ စည်းမျဉ်းစည်းကမ်းများ နှင့် ကန့်သတ်ချက်များတို့နှင့်အညီ လိုက်နာဆောင်ရွက်သည့်အပေါ်တွင် ဆက်လက် စာရင်းသွင်းမှုအား ဆုံးဖြတ်ပေးမည်။
- ကျောင်းလုပ်ငန်း အိမ်စာတာဝန်ချမှတ်မှုများ အားလုံးကို သူ/သူမ တတ်စွမ်းနိုင်သမျှ အကောင်းဆုံး ကြိုးစားဆောင်ရွက်ရမည်ဖြစ်သည်။
- ကျောင်း ပုံမှန် တက်ရောက်ပြီး အချိန်မှီ ရောက်ရှိရမည်ဖြစ်သည်။ အလွန်အကျွံ လက်မှတ်ထိုးထွက်စွာခြင်းများကို ရှောင်ရှားရမည်။
- ကျောင်းတက်ရက် တစ်နေ့တာ အဆုံးတွင် သို့မဟုတ် ခွင့်ပြုထားသည့် ကျောင်း လှုပ်ရှားဆောင်ရွက်မှုတစ်ခုအတွင်း ပါဝင်ဆောင်ရွက်ပြီးသည့်နောက်တွင် ကျောင်းနယ်မြေမှ ချက်ချင်း ထွက်ခွာရမည်။
- စာသင်ကျောင်းနှင့် သင့်တော်သော အမူအကျင့်နှင့်အညီ မိမိကိုယ်ကို ပြုမူဆောင်ရွက်ရမည်။
- လက်ရှိတွင် စာရင်းသွင်းထားပြီး ကောင်းမွန်သော ရပ်တည်မှုအခြေအနေ ရှိနေသော ကျောင်းသားများသည် အဆိုပါ အထူးပြုဘာသာရပ်ကျောင်း အစီအစဉ်၌ ဆက်လက် ပါဝင်ကောင်း ပါဝင်နိုင်မည်ဖြစ်သည်။
- အထူးပြုဘာသာရပ် စာသင်ကျောင်း၌ နေရာချမှု ဖြင်းပယ်ခံခဲ့ရလျှင် သို့မဟုတ် သတ်မှတ်ထားသော စာရင်းသွင်းနေ့အမှီ စာရင်းသွင်း ဖြည့်စွက်ခြင်းမရှိလျှင် အဆိုပါကျောင်းသားသည် နောက်လာမည့် လွတ်လပ်စွာ အဖွင့်စာရင်းသွင်းမှုကာလအတွင်း အထူးပြုဘာသာရပ်ကျောင်းအတွက် ပြန်လည်လျှောက်ထားမှု ပြုရမည် ဖြစ်သည်။

ဤလမ်းညွှန်ချက်များအား ထိန်းသိမ်းနိုင်သမျှ ကာလပတ်လုံး စာရင်းသွင်းထားသည့် ကျောင်းသားဖြစ်သူသည် အောင်မြင်သော စာသင်ကျောင်း အတွေ့အကြုံအား နှစ်သက်ပျော်ရွှင်နိုင်မည်ဖြစ်သည်။ ဤသတ်မှတ်ချက်များအား ပြည့်စုံအောင် ဆောင်ရွက်နိုင်ခြင်းမရှိသည့် ဖြစ်စဉ်တွင်မူ ၎င်းကျောင်းသားအနေနှင့် သူ/သူမ၏ နေအိမ်တက်ရောက်မှု ဧရိယာကျောင်းသို့ တက်ရောက်ရန် လိုအပ်မည်ဖြစ်သည်။

ကျောင်းသားရွေးချယ်မှု လုပ်ငန်းစဉ်အား ဖြည့်လေ့လာမှု

အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်း၌ လျှောက်ထားသူများအား အလိုအလျောက်ပြုလုပ်ထားသော ရွေးချယ်မှု လုပ်ငန်းစဉ်တစ်ခုမှတစ်ဆင့် ရွေးချယ်သွားမည် ဖြစ်သည်။ အကယ်၍ လက်ခံနိုင်သော ကျောင်းသားထိုင်ခုံနေရာထက်ပိုပြီး လျှောက်ထားသူများ များပြားနေခဲ့ပါလျှင် ရွေးချယ်မခံခဲ့ရသော အဆိုပါကျောင်းသားများအား စောင့်ဆိုင်းစာရင်းအတွင်း နေရာချထားမည် ဖြစ်သည်။ အကယ်၍ လျှောက်ထားသူများသည် လက်ခံနိုင်သော ကျောင်းသားထိုင်ခုံနေရာအောက် လျှောက်ညှိနေခဲ့လျှင် DeKalb ကောင်တီကျောင်းခရိုင်အနေနှင့် အားလုံးသော အရည်အချင်းပြည့်မီသည့် လျှောက်ထားသူများကို အထူးပြုဘာသာရပ်ကျောင်းသို့ တက်ရောက်စေမည်ဖြစ်သည်။ ဤအခြေအနေတွင်မူ နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်ပြီးမှ တင်သွင်းလာသည့် လျှောက်ထားသူများအား ထည့်သွင်းစဉ်းစားပေးမှု လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။ ရွေးချယ်ခံရသော လျှောက်ထားသူများ နှင့် စောင့်ဆိုင်းစာရင်းအတွင်းမှ လျှောက်ထားသူများတို့သည် အလိုအလျောက် ရွေးချယ်မှုလုပ်ငန်းစဉ်အပြီးနောက်တွင် ၎င်းတို့ထံ အသိပေးအကြောင်းကြားချက်အား လက်ခံရရှိမည်ဖြစ်သည်။

အထူးပြုဘာသာရပ်ကျောင်း လျှောက်ထားရန် အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်များ

- မူကြိုမှ အတန်း ၄၊ ၅၊ ၆၊ ၇ နှင့် ၈ အတန်းများတွင် စာရင်းသွင်းမည်ဖြစ်ပြီး၊ သတ်မှတ်ထားသော အထူးပြုကျောင်းအတွက် ဖြည့်စွက် မူလတန်းကျောင်း ကျောင်းတက်ဧရိယာအတွင်း နေထိုင်သည့် အားလုံးသော DeKalb ၊ လက်ရှိ၊ ပုဂ္ဂလိက နှင့် အိမ်ကျောင်း ကျောင်းသားများတို့သည် မဲအစီအစဉ်အတွင်း ပါဝင်ဆောင်ရွက်၍ သတ်မှတ်ထားသော အစဉ်အလာ အထူးပြုဘာသာရပ် မူလတန်းကျောင်းများ၌ လျှောက်ထားရန် အရည်အချင်း ပြည့်မီပေသည်။ ၎င်းတို့သည် လျှောက်လွှာ နောက်ဆုံးသတ်မှတ်ရက်တွင် သို့မဟုတ် ၎င်းနေ့မှ စတင်ပို့တွင် School Choice အွန်လိုင်းလျှောက်လွှာအား ဖြည့်စွက်ပြီး၊ တင်သွင်းရမည် ဖြစ်သည်။
- အတန်း 6 ၊ 7 နှင့် 8 သို့ တက်ရောက်ကြမည်ဖြစ်ပြီး၊ DeKalb ကောင်တီကျောင်းခရိုင်၌ နေထိုင်သည့် DeKalb ၊ လက်ရှိ၊ ပုဂ္ဂလိက နှင့် အိမ်ကျောင်း ကျောင်းသားများ အားလုံးသည် အစဉ်အလာ အထူးပြုဘာသာရပ် အလယ်တန်းကျောင်း၌ စာရင်းသွင်းရန် လျှောက်ထားကောင်း၊ လျှောက်ထားနိုင်မည်ဖြစ်သည်။ ၎င်းတို့သည် လျှောက်လွှာ နောက်ဆုံးသတ်မှတ်ရက်တွင် သို့မဟုတ် ၎င်းရက်မတိုင်မှီတွင် School Choice အွန်လိုင်း လျှောက်လွှာအား ဖြည့်စွက်ပြီး၊ တင်သွင်းရမည်ဖြစ်သည်။
- အထူးပြုဘာသာရပ်ကျောင်းတစ်ခု၌ စာရင်းသွင်းထားကြသည့် မွေးချင်းမောင်နှမများသည် အကယ်၍ မိဘဖြစ်သူမှ လွတ်လပ်စွာ အဖွင့်စာရင်းသွင်းမှု စက်ရှင်အတောအတွင်း ကျောင်းသားဖြစ်သူအတွက် အထူးပြုဘာသာရပ်ကျောင်း လျှောက်လွှာတစ်စောင်အား ဖြည့်စွက်ပေးခဲ့ပြီး၊ အကယ်၍ ကျောင်းသားဖြစ်သူသည် သတ်မှတ်ထားသော အထူးပြုဘာသာရပ်ကျောင်း၌ စာရင်းသွင်းရန် အရည်အချင်းပြည့်မီပါလျှင် ကျောင်းသားရွေးချယ်မှုလုပ်ငန်းစဉ်အတွက် အရည်အချင်းပြည့်မီမည် ဖြစ်သည်။
- ကျောင်းတစ်ကျောင်းသည် ဖြည့်စွက်ကျောင်း မဟုတ်တော့သည့်အခါတွင် ၎င်းဖြည့်စွက်ကျောင်းမှ ကျောင်းသားသစ်များအား စာရင်းသွင်းတော့မည် မဟုတ်ပေ။ သို့သော်လည်း ပြန်လည်လာရောက်လာကြသည့် ကျောင်းသားများ၏ မွေးချင်းမောင်နှမများမှာမူ သတ်မှတ်ထားသော အထူးပြုဘာသာရပ်ကျောင်း၌ စာရင်းသွင်းရန် လျှောက်ထားကောင်း လျှောက်ထားနိုင်ပေသည်။

ကျောင်းချိန်များ နှင့် ကျောင်းပညာသင်နှစ်

အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်းများအတွက် စီမံလည်ပတ်မှုအချိန်များ နှင့် ကျောင်းပြက္ခဒိန်တို့မှာ ယေဘုယျအားဖြင့် ကျောင်းစနစ်များမှ ပုံစံများဖြင့် အတူတူပင် ဖြစ်သည်။ ရွေးချယ်မှုပြုလုပ်နိုင်သော တိုးချဲ့ထားသည့် နေ့အစီအစဉ်များ၊ လှုပ်ရှားဆောင်ရွက်မှုများ နှင့် ကျူးတိုရီရယ်များတို့အား ရရှိကောင်း ရရှိနိုင်ပေသည်။

သယ်ယူပို့ဆောင်ရေး

လတ်တလောအဖြစ်ဆုံး လက်ရှိ DeKalb ကောင်တီ သယ်ယူပို့ဆောင်ရေး မူဝါဒအား လိုက်နာရမည်ဖြစ်သည်။ မိဘများအနေနှင့် ကျေးဇူးပြုပြီး သတိပြုရမည်မှာ အထူးပြုဘာသာရပ် မူလတန်းကျောင်းသားများအတွက် သယ်ယူပို့ဆောင်ရေးအား လက်ရှိ ဖွဲ့စည်းထားသည့်အတိုင်း ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ အထူးပြုဘာသာရပ် မူလတန်းကျောင်းမှ ကျောင်းသားများသည် အနီးရပ်ကွက်မှ သတ်မှတ်ထားသော အထူးပြုဘာသာရပ်ကျောင်းများသို့ ပို့ဆောင်ရေးအား ဆက်လက် ရရှိသွားမည်ဖြစ်သည်။ Champion အထူးပြုဘာသာရပ် အလယ်တန်းကျောင်းသို့ ပို့ဆောင်ရေးအား လက်ရှိ ဖွဲ့စည်းထားသည့်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။ လက်ရှိ ကျောင်းပညာသင်နှစ်အတွင်းတွင် အလယ်တန်းကျောင်းသားများသည် Champion အထူးပြုဘာသာရပ် အလယ်တန်းကျောင်းသို့ သယ်ယူပို့ဆောင်ရေးအတွက်မှာ သတ်မှတ်ထားသည့် အကြိုအပို့ တည်နေရာများသို့ အစီရင်ခံရမည် ဖြစ်သည်။

အထူးပြုဘာသာရပ်ကျောင်းသားများ၏ မွေးချင်းမောင်နှမများ

မူကြိုတန်းမှ အတန်း 4 အထိ၊ နှင့် အတန်း 6 နှင့် 7 တို့တွင် တက်ရောက်နေသည့် လက်ရှိ စာရင်းသွင်းထားသော ကျောင်းသားများ၏ မွေးချင်းမောင်နှမများသည် အကယ်၍ မိဘဖြစ်သူမှ စာရင်းသွင်းမှုအတွက် လျှောက်ထားခဲ့ပြီး၊ ကျောင်းအပ်ထိုင်ခုံနေရာလွတ်များ ကျန်ရှိနေခဲ့လျှင် တူညီသော ကျောင်း၌ စာရင်းသွင်းခွင့်အား ရရှိကောင်း ရရှိနိုင်ပေသည်။ အကယ်၍ မွေးချင်းမောင်နှမ ကျောင်းအပ်နေရာချခွင့်အား မရရှိနိုင်လျှင်မူ မဲလက်မှတ်ရွေးချယ်မှုအတောအတွင်း ကျောင်းသားဖြစ်သူအား ရွေးချယ်သည့် အစီအစဉ်အတိုင်းပင် မောင်နှမတစ်ဦးစီအား စောင့်ဆိုင်းစာရင်းအတွင်း၌ နေရာချထားမည် ဖြစ်သည်။ ကျေးဇူးပြုပြီး သတိပြုရမည်မှာ ဤထောက်ပံ့ဖော်ပြချက်သည် မူကြိုတန်း လျှောက်ထားသူများ သို့မဟုတ် အတန်း 5 နှင့် 8 တွင် လက်ရှိ စာရင်းသွင်းထားသည့် မွေးချင်းမောင်နှမရှိသူ လျှောက်ထားသူများ သို့မဟုတ် နောက်ကျ၍ လျှောက်ထားသူများသို့ သက်ရောက်မှုရှိမည် မဟုတ်ပေ။

တူညီသော မွေးနေ့ရှိကြပြီး၊ တူညီသောကျောင်း နှင့် တူညီသော အတန်း အဆင့်အတွက် လျှောက်ထားသူ မွေးချင်းမောင်နှမများမှာမူ အကယ်၍ မွေးချင်းတစ်ဦးမှ ရွေးချယ်ခံရပြီး ကျောင်းအပ်ထိုင်ခုံနေရာလွတ်တစ်ခုလည်း ကျန်ရှိနေသေးလျှင် မိဘ/အုပ်ထိမ်းသူ၏ ရွေးချယ်မှုအားဖြင့် တစ်ပြိုင်တည်း ကျောင်းအပ်နေရာချခွင့်အတွက် ထည့်သွင်းစဉ်းစားပေးမည် ဖြစ်သည်။ လျှောက်လွှာပေါ်တွင် "အထူးပြုဘာသာရပ်ကျောင်းတစ်ကျောင်းအတွက် လက်ရှိ လျှောက်ထားသည့် မွေးချင်းမောင်နှမ (Sibling currently applying for a theme school)" ဟု ဖော်ပြပေးပြီး၊ မွေးချင်းတစ်ဦးစီအတွက် တောင်းဆိုထားသော အချက်အလက်များအား ဖြည့်စွက်ပေးရန်မှာ မိဘ/အုပ်ထိမ်းသူ၏ တာဝန်ပင် ဖြစ်သည်။

လျှောက်လွှာပေါ်တွင် မွေးချင်းမောင်နှမ အမျိုးအစား အခြေအနေတစ်ခုခုအား ဖော်ပြပေးရန် ပျက်ကွက်ခဲ့လျှင်မူ စာရင်းသွင်းမှုအတွက် လျှောက်ထားသည့် မွေးချင်းမောင်နှမ အမျိုးအစားများ အားလုံးမှ ဤဖော်ပြချက်အား ဖယ်ရှားပစ်မည် ဖြစ်သည်။ ၎င်းမွေးချင်းများအား စာရင်းသွင်းမှုအတွက် လျှောက်ထားသည့် ကျောင်းသား တစ်ဦးချင်း အနေနှင့်သာ မဲလက်မှတ်နှိုက်၍ နေရာချသွားမည် ဖြစ်သည်။ မွေးချင်းမောင်နှမဆိုင်ရာ ဦးစားပေးမှုအား လက်ခံရရှိရန်အတွက်မှာ တူညီသောမိဘဖြစ်သူကပင် တူညီသော မိဘ အကောင်အထည်တစ်ခုပေါ်၌ မွေးချင်းများ အားလုံးအတွက် သီးခြား လျှောက်လွှာများအား ဖြည့်စွက်ပေးရမည် ဖြစ်သည်။

ဤထောက်ပံ့ဖော်ပြချက်၏ ရည်ရွယ်ချက်များအရ "မွေးချင်းမောင်နှမ" ဆိုသည်မှာ မိဘ(များ)မှ တရားဝင် အုပ်ထိမ်းသူများအဖြစ် အမည်ပြထားသည့် တူညီသော အိမ်ထောင်စုအတွင်း နေထိုင်သူ မိသားစုဝင်တစ်ဦးအား ဆိုလိုခြင်း ဖြစ်သည်။ ဥပဒေရေးရာ အထောက်အထား စာရွက်စာတမ်းများအား ထောက်ပံ့ပေးရမည် ဖြစ်သည်။

အချိန်ပြည့် ဝန်ထမ်းများ၏ ကလေးများ

အောက်ဖော်ပြပါ ဖော်ပြချက်များသည် အုပ်ထိန်းသူမိဘ သို့မဟုတ် တရားဝင် အုပ်ထိန်းသူမှာ ခရိုင်၏ အချိန်ပြည့်ဝန်ထမ်းတစ်ဦး ဖြစ်နေသည့် မိဘဖြစ်သူ၏ ကလေးထံသို့သာလျှင် သက်ရောက်မှု ရှိမည် ဖြစ်သည်။ ဤဖော်ပြချက်များသည် မူကြို အစီအစဉ်များသို့ သက်ရောက်မှု မရှိပေ။

အထူးပြုဘာသာရပ်ကျောင်းများ နှင့် အထူးပြုသံလိုက် အစီအစဉ်များသို့ ဆက်နွယ်နေသည့် အောက်ပါ စာပိုဒ် 3 နှင့် 4 တို့အရ အုပ်ထိန်းသူမိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူမှာ ခရိုင်၏ အချိန်ပြည့်ဝန်ထမ်းတစ်ဦးဖြစ်နေသည့် အခြေအနေတွင် ၎င်းကလေးဖြစ်သူအား ၎င်း၏ မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူ အလုပ်လုပ်နေသည့် စာသင်ကျောင်းသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။ **သို့မဟုတ် အကယ်၍ ကလေးဖြစ်သူသည် တစ်ဦးချင်းစီအလိုက် ပညာရေး အစီအစဉ် ("IEP") ရှိပါလျှင် ၎င်း၏ IEP အား သင့်တင့်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်သည့် ခရိုင်ကျောင်း တစ်ကျောင်း၌ တက်ရောက်ခွင့်ပြုမည် ဖြစ်သည်။** ကျောင်းသားဖြစ်သူအား စာရင်းမသွင်းမီတွင် ကျောင်းသား နေရာချအပ်မှု ရုံးခန်းသို့ အကြောင်းကြားရမည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးအား ခရိုင်မှ ထောက်ပံ့ပေးမည် မဟုတ်ပေ။ အကယ်၍ ဝန်ထမ်း နှင့် ကလေးဖြစ်သူသည် အခြားသော ကျောင်းခရိုင်အတွင်း၌ နေထိုင်နေသည့်တိုင် ကျူရှင်ခ ပေးချေမှုအား လိုအပ်မည်မဟုတ်ပေ။ ဤရွေးချယ်မှုသည် ကျောင်းအခြေစိုက်သည့် ဝန်ထမ်းများသို့သာလျှင် ရရှိနိုင်မည် ဖြစ်သည်။

အထူးပြုဘာသာရပ်ကျောင်းများ နှင့် အထူးပြုသံလိုက် အစီအစဉ်များသို့ ဆက်နွယ်နေသည့် အောက်ပါ စာပိုဒ် 3 နှင့် 4 တို့အရ အုပ်ထိန်းသူမိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူမှာ ခရိုင်၏ အချိန်ပြည့်ဝန်ထမ်းတစ်ဦးဖြစ်နေသည့် အခြေအနေတွင် ၎င်းကလေးဖြစ်သူအား ၎င်း၏ မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူ အလုပ်လုပ်နေသည့် စာသင်ကျောင်း၏ ဒေါင်းမတ် ဖြည့်စွက်ပတ်တန်အတွင်းရှိ အခြား ကျောင်းတစ်ကျောင်းသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။ **သို့မဟုတ် အကယ်၍ ကလေးဖြစ်သူသည် IEP ရှိပါလျှင် ၎င်း၏ IEP အား သင့်တင့်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်သည့် ခရိုင်ကျောင်း တစ်ကျောင်း၌ တက်ရောက်ခွင့်ပြုမည် ဖြစ်သည်။** ဗဟိုရုံးခန်း ဝန်ထမ်းများအနေနှင့် ၎င်းဝန်ထမ်း၏ အလုပ်ခွင်နေရာမှ ဒေါင်းမတ် ဖြည့်စွက်ပတ်တန်အတွင်း တည်ရှိနေသည့် ဖြည့်စွက်ပတ်တန်ကျောင်းများအား တက်ရောက်ကောင်း တက်ရောက်နိုင်ပေမည်။ ဤစာပိုဒ်ခွဲအတွင်း ဖော်ပြထားသည့် အခွင့်အလမ်းမှ မိမိအတွက်မိမိ အကျိုးရယူရန် ဆန္ဒရှိသော ဝန်ထမ်းတစ်ဦးသည် အထူးစီမံခန့်ခွဲသူမှ ထုတ်ပြန် ထုတ်ဝေထားပြီး ခရိုင်၏ ထိုပြင် ကျောင်းတစ်ကျောင်းချင်းစီ၏ စီမံရေးဆွဲမှုကန့်သတ်ချက်များတို့အတွက် ကျိုးကြောင်းသင့်တော်စွာ တာဝန်ခံမှုရှိသော အချိန်စာရင်းတစ်ခုနှင့်အညီ ကျောင်းသား နေရာချအပ်မှုရုံးခန်းသို့ အကြောင်းကြားရပေမည်။ ထို့ပြင် ဆက်လက် ဖော်ပြထားသည်မှာ အဆိုပါသော အချိန်စာရင်းသည် အသစ်ဖွဲ့ရမ်းခန့်အပ်သူများအတွက် ၎င်းတို့အား ဖွဲ့ရမ်းခန့်အပ်သည့်နေ့စွဲမှာ အဆိုပါ အချိန်စာရင်းနှင့်အညီဖြစ်သောကြောင့် ၎င်းတို့အတွက် နေရာချစီစဉ်မှု ရှိရပေမည်။ ထို့ပြင် ဆက်လက်ဖော်ပြထားသည်မှာ အဆိုပါအချိန်စာရင်းအား စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် ပထမနှစ်အား ချိန်ညှိမှုပြုနိုင်မည်ဖြစ်ပြီး၊ 2019-2020 ကျောင်းပညာသင်နှစ်အတွက် အရည်အချင်းပြည့်မီသော လက်ရှိ ဝန်ထမ်းများအားလုံးအတွက် အဆင်ပြေစီစဉ်နိုင်သည့်အတိုင်းအတာအထိ ဤမူဝါဒစာပိုဒ်ခွဲနှင့်အညီ လိုအပ်သည်နှင့်အညီ ပြင်ဆင်နိုင်ပေမည်။ သယ်ယူပို့ဆောင်ရေးအား ခရိုင်မှ ထောက်ပံ့ပေးမည် မဟုတ်ပေ။ အကယ်၍ ဝန်ထမ်း နှင့် ကလေးဖြစ်သူသည် အခြားသော ကျောင်းခရိုင်အတွင်း၌ နေထိုင်နေသည့်တိုင် ကျူရှင်ခ ပေးချေမှုအား လိုအပ်မည်မဟုတ်ပေ။ ဤတွင် ဖြည့်စွက်ပတ်တန်ကျောင်းတစ်ခုသို့ တက်ရောက်ရန် ခွင့်ပြုချက်ရရှိသည့် ကျောင်းသားများသည် ကျောင်းဆက်လက် စာရင်းသွင်းခွင့်ရရှိရန်အတွက်သာ ကျောင်းနှင့် ခရိုင်မှ ထောက်ပံ့ထားသည့် အမူအကျင့်ပိုင်းဆိုင်ရာ စံချိန်စံညွှန်းများ၊ ကျောင်းတက်ရောက်မှု နှင့် အချိန်မှန်မှုတို့ကို လိုက်နာရမည်ဖြစ်သည်။

ဤဖော်ပြချက်လက်အောက်တွင် အထူးပြုဘာသာရပ်ကျောင်း တစ်ကျောင်းသို့ တက်ရောက်လိုသည့် ကလေးများအနေနှင့်မူ မိလက်မှတ်ကမ်းမှုသို့ ဝင်ရောက်ပြီး၊ အဆိုပါကျောင်းနှင့်သက်ဆိုင်သည့် အခြားသော ကျောင်းဝင်ခွင့် လုပ်ငန်းစဉ်များ အားလုံးကို လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးအား ခရိုင်မှ ထောက်ပံ့ပေးမည် မဟုတ်ပေ။ အကယ်၍ ဝန်ထမ်း နှင့် ကလေးဖြစ်သူသည် အခြားသော ကျောင်းခရိုင်အတွင်း၌ နေထိုင်နေသည့်တိုင် ကျူရှင်ခ ပေးချေမှုအား လိုအပ်မည်မဟုတ်ပေ။

အထူးပြုဘာသာရပ်ကျောင်း လျှောက်လွှာ လုပ်ငန်းစဉ်

ကိုယ်ပိုင်ကွန်ပျူတာ၊ ဒေသခံစာကြည့်တိုက်မှ ကွန်ပျူတာ အစရှိသည်တို့အား အသုံးပြုပြီး <http://yourchoicedekalb.org> ၌ အွန်လိုင်း လျှောက်လွှာတစ်စောင်အား ဖြည့်စွက်ပါ။ သို့မဟုတ် **School Choice အစီအစဉ်များ ရုံးခန်း**တွင် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားမှုပြုပါ။

လျှောက်လွှာအား ပြည့်စုံစေရန်အတွက်မှာ **လျှောက်လွှာနှင့်အတူ** အားလုံးသော စာရွက်စာတမ်းများ၏ မိတ္တူများ (နေထိုင်မှု အထောက်အထား၊ မွေးစာရင်း၊ အမှတ်အစိုင်းစာတမ်း အစရှိသည်တို့)အား နောက်ဆုံးသတ်မှတ်ရက်အမှီ တင်သွင်း/အပ်လုဒ်တင်သွင်းရန်မှာ မိဘ/တရားဝင် အုပ်ထိန်းသူ၏ တာဝန်ပင် ဖြစ်သည်။ အားလုံးသော ထောက်ပံ့ စာရွက်စာတမ်းများအား School Choice ရုံးခန်းသို့ နောက်ဆုံးသတ်မှတ်ရက်အမှီ တင်သွင်းခြင်း မပြုရသေးမှီအထိ သင်၏ လျှောက်လွှာအား ပြီးပြည့်စုံသည်ဟု သတ်မှတ်မည် **မဟုတ်ပေ** ။ **တင်သွင်းသော စာရွက်စာတမ်းများ အားလုံးသည် DeKalb ကောင်တီ ကျောင်းခရိုင်၏ ပိုင်ဆိုင်မှုဖြစ်လာမည် ဖြစ်သည်။**

DeKalb ကောင်တီကျောင်းခရိုင်၌ စာရင်းသွင်းထားခြင်းမရှိသော လျှောက်ထားသူများသည် နေထိုင်ရာနေရာ သက်သေအထောက်အထား (မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူ အမည်ဖြင့်ရှိသည့် လက်ရှိ စာတံ၊ လျှပ်စစ်စီး၊ ရေ ငွေတောင်းခံလွှာများ၊ အပေါင်စာချုပ် သို့မဟုတ် အိမ်ငှားသဘောတူညီချက်များ)အား ထောက်ပံ့ပေးရမည် ဖြစ်သည်။ **တယ်လီဖုန်းဘေလ် ငွေတောင်းခံလွှာများ၊ ဘဏ်ထွက်ဆိုချက်များ၊ ကေဘယ်ကြိုး ငွေတောင်းခံလွှာများ အစရှိသည်တို့ကိုမူ နေထိုင်ရာနေရာ သက်သေအထောက်အထားအဖြစ် လက်ခံမည်မဟုတ်ပေ။**

DeKalb ကောင်တီကျောင်းခရိုင်၌ စာရင်းသွင်းထားခြင်းမရှိသည့် မူကြို မှ အတန်း ဝါးတန်းအထိ အတန်းများတွင် လျှောက်ထားမည်ဖြစ်သော လျှောက်ထားသူများ အားလုံးသည် လျှောက်လွှာလုပ်ငန်းစဉ်အား ပြီးပြည့်စုံစေရန်အတွက်မှာ အသိအမှတ်ပြု မွေးစာရင်း မိတ္တူတစ်စောင်အား ထောက်ပံ့ပေးရမည် ဖြစ်သည်။

DeKalb ကောင်တီကျောင်းခရိုင်၌ စာရင်းသွင်းထားခြင်းမရှိဘဲ လက်ရှိ ဂရိတ် 1 - 7 အတွင်းရှိသည့် လျှောက်ထားသူများအနေနှင့်မူ လျှောက်လွှာလုပ်ငန်းစဉ်အား ပြီးပြည့်စုံစေရန်အတွက်မှာ လက်ရှိ လတ်တလောအဖြစ်ဆုံး ကျောင်းသားမှတ်တမ်း အစီရင်ခံစာ ၏ မိတ္တူတစ်စောင်အား ထောက်ပံ့ပေးရမည် ဖြစ်သည်။

အလိုအလျောက်ပြုလုပ်ထားသော ထိက်စမ်းမှု/ရွေးချယ်မှု လုပ်ငန်းစဉ်

အကယ်၍ လျှောက်ထားသူများ အရေအတွက်သည် အထူးပြုဘာသာရပ်ကျောင်းတစ်ကျောင်းအတွင်းရှိ ဂရိတ်အဆင့် တစ်ခုခု သို့မဟုတ် အားလုံးအတွက် ဖြည့်စွက်ကျောင်းများမှ ထုတ်လွှတ်သည့် ရရှိနိုင်သော နေရာထိုင်ခုံလွှတ်များအရေအတွက်ထက် ကျော်လွန်နေခဲ့လျှင် အထူးပြုဘာသာရပ်ကျောင်း လျှောက်ထားသူများအား ရွေးချယ်ရာ၌ DeKalb ကောင်တီကျောင်းခရိုင် စီမံအုပ်ချုပ်မှု နှင့် သင်ကြားပို့ချမှု၌ အလိုအလျောက်ပြုလုပ်ထားသော ရွေးချယ်မှု လုပ်ငန်းစဉ်တစ်ခုခုတစ်ဆင့် ရွေးချယ်မည်ဖြစ်သည်။ စာရင်းသွင်းမှုအတွက် ရွေးချယ်မခံရသော လျှောက်ထားသူများသည် အားလုံးသော လျှောက်ထားသူများအား နေရာချပြီးသည့်အထိ စောင့်ဆိုင်းစာရင်းအတွင်း၌ ရွေးချယ်ခံရမည်ဖြစ်သည်။ **အလိုအလျောက်ပြုလုပ်ထားသော ရွေးချယ်မှုလုပ်ငန်းစဉ်၌ ချို့ယွင်းမှုများ ရှိခဲ့သည့်ဖြစ်စဉ်တွင်မူ အလိုအလျောက် ရွေးချယ်မှုလုပ်ငန်းစဉ်အား ပြန်လည် ဆောင်ရွက်မည်ဖြစ်ပြီး၊ ကနဦး ရွေးချယ်မှု သို့မဟုတ် စောင့်ဆိုင်းစာရင်း နှုတ်ပယ်သည့် အသစ်သော ရွေးချယ်မှုလုပ်ငန်းစဉ်ပေါ်မူတည်ပြီး အပြောင်းအလဲ ရှိကောင်း ရှိနိုင်ပေမည်။**

ကျောင်းအပ်ထိုင်ခုံနေရာများ ဖြန့်ဝေမှု

အထူးပြုဘာသာရပ် မူလတန်းကျောင်းများ

ကျောင်းပညာသင်နှစ် တစ်နှစ်စီတွင် အထူးပြုဘာသာရပ်ကျောင်းတစ်ကျောင်း၌ အတန်းအဆင့်တစ်ခုစီ၌ ထားရှိမည့် စုစုပေါင်း ထိုင်ခုံအရေအတွက်များအား မဲဆောင်ရွက်ခြင်း မပြုမီ၌ ဆုံးဖြတ်သည်။

ဘုတ်အဖွဲ့ မူဝါဒ JBCC ဝေါ်အခြေခံချက်အရ အချိန်ပြည့် ကျောင်းအခြေစိုက် ဝန်ထမ်းများ၏ အတန်း K - 5 အတွင်းရှိ ကလေးများအား ထိုင်ခုံနေရာလွတ်များ ရရှိရန်တွင် နေရာချဆောင်ရွက်သွားမည် ဖြစ်သည်။ အကယ်၍ ထိုင်ခုံနေရာများသည် ဝန်ထမ်းများ၏ ကလေးများ အားလုံးအတွက် မရရှိနိုင်လျှင် လျှောက်ထားသူများအား စောင့်ဆိုင်းစာရင်းသွင်းထားမည် ဖြစ်သည်။

အထူးပြုဘာသာရပ် မူလတန်းကျောင်းတစ်ကျောင်းစီအတွက် ရရှိနိုင်သော ထိုင်ခုံ အရေအတွက်သည် ထိုင်ခုံနေရာအကန့်အသတ် သို့မဟုတ် များစွာသော စာရင်းသွင်းမှု အစရှိသည်တို့ ရှိသည့်အတွက်ကြောင့် နေရာအခက်အခဲ ကြီးမားစွာ ရှိနေသည့် စာသင်ကျောင်းများပေါ်တွင် အခြေခံပြီး ဖြည့်စွက်ကျောင်းများအကြား ဖြန့်ဝေသွားမည် ဖြစ်သည်။ ကျား၊ မိန်းမ ဝန်ထမ်းများ လုပ်ငန်းစဉ်အတောအတွင်းတွင် အထူးပြုဘာသာရပ်ကျောင်း ဝန်ထမ်း၊ မွေးချင်းမောင်နှမများ နှင့် အများစုမဲပေးမှုတို့ အပါအဝင် ကျောင်းသားများအား နေရာသုံးပုံခွဲ၍ နေရာချထားမည် ဖြစ်သည်။ ကျောင်းအပ်နေရာချမှုအား လက်ခံရရှိခြင်းမရှိသော လျှောက်ထားသူမှန်သမျှအား ၎င်းကျား၊ မိန်းမ ဝန်ထမ်းများ စဉ်အတောအတွင်း ၎င်းတို့အား ရွေးချယ်ခွင့်အပိုင်ပိုင် စောင့်ဆိုင်းစာရင်းသွင်းထားမည် ဖြစ်သည်။ ဤရွေးချယ်မှု လမ်းညွှန်ချက်များသည် မူကြိုအစီအစဉ်သို့ သက်ရောက်မှု မရှိပေ။

အထူးပြုဘာသာရပ် အလယ်တန်းကျောင်း

ကျောင်းပညာသင်နှစ် တစ်နှစ်စီတွင် အတန်းအဆင့်တစ်ခုစီ၌ ထားရှိမည့် စုစုပေါင်း ထိုင်ခုံအရေအတွက်များအား မဲဆောင်ရွက်ခြင်း မပြုမီ၌ ဆုံးဖြတ်သည်။

ဘုတ်အဖွဲ့ မူဝါဒ JBCC ဝေါ်အခြေခံချက်အရ အချိန်ပြည့် ကျောင်းအခြေစိုက် ဝန်ထမ်းများ၏ အတန်း 6 - 8 အတွင်းရှိ ကလေးများအား ထိုင်ခုံနေရာလွတ်များ ရရှိရန်တွင် နေရာချဆောင်ရွက်သွားမည် ဖြစ်သည်။ အကယ်၍ ထိုင်ခုံနေရာများသည် ဝန်ထမ်းများ၏ ကလေးများ အားလုံးအတွက် မရရှိနိုင်လျှင် လျှောက်ထားသူများအား စောင့်ဆိုင်းစာရင်းသွင်းထားမည် ဖြစ်သည်။

အထူးပြုဘာသာရပ် မူလတန်းကျောင်း တစ်ကျောင်းစီထံသို့ အထူးပြုဘာသာရပ် အလယ်တန်းကျောင်း အတန်း ခြောက်တန်း ဦးရေ၏ 50% မှ ရရှိနိုင်သော ဂရိတ် ခြောက်တန်း ထိုင်ခုံနေရာများ၏ ညီမျှသော ရာခိုင်နှုန်းတစ်ခုခွဲ ခွဲဝေသွားမည် ဖြစ်သည်။ အတန်း ခြောက်တန်း လျှောက်ထားသူများ အများစုသည် မိမိတို့၏ နေအိမ် အလယ်တန်းကျောင်း တက်ရောက်မှုစရိတ်များမှ ရရှိနိုင်သော ထိုင်ခုံများ၏ အခြားတစ်ဝက်ကို ဖြည့်စွက်ရမည် ဖြစ်သည်။ ၎င်းတို့၏ အလယ်တန်းကျောင်းနေအိမ် တက်ရောက်မှုစရိတ်များမှ ရရှိနိုင်သော ထိုင်ခုံနေရာများ၏ တစ်ဝက်အား ဖြည့်စွက်ရန် ရွေးချယ်မှုအား ဂရိတ် ခုနစ်တန်း နှင့် ရှစ်တန်း လျှောက်ထားသူများထံသို့ ခွင့်ပြုရန်မှာ 50%-50% နေရာချမှု တစ်ခုအား အသုံးပြုရမည် ဖြစ်သည်။ အတန်း ခုနစ်တန်း နှင့် ရှစ်တန်း လျှောက်ထားသူများ အများစုသည် မိမိတို့၏ နေအိမ် အလယ်တန်းကျောင်း တက်ရောက်မှုစရိတ်များမှ ရရှိနိုင်သော ထိုင်ခုံများ၏ အခြားတစ်ဝက်ကို ဖြည့်စွက်ရမည် ဖြစ်သည်။ မဲရွေးချယ်မှု လုပ်ငန်းစဉ်အတောအတွင်းတွင် အထူးပြုဘာသာရပ်ကျောင်း ဝန်ထမ်းများ၊ လက်ခံရရှိစာရင်းသွင်းထားသော အထူးပြုဘာသာရပ် ကျောင်းသားများ၏ မွေးချင်းမောင်နှမများ၊ ယခင်ကသော အထူးပြုဘာသာရပ် ကျောင်းသားများ နှင့် အများစု လျှောက်ထားသူများတို့ အပါအဝင် ကျောင်းသားများအား နေရာပေးပုံခွဲ၍ နေရာချထားမည် ဖြစ်သည်။ ရရှိနိုင်သော အထူးပြုဘာသာရပ် နှင့် အများစုမဲပေးမှု အဖွင့်များအား ပါဝင်သော အလယ်တန်းကျောင်းများအကြား ခွဲဝေသွားမည် ဖြစ်သည်။ ယှဉ်မျှသော ထိုင်ခုံအရေအတွက်များ နေရာရရှိလာချိန်တွင် ကျန်ရှိနေသော ထိုင်ခုံနေရာများအား ထိုင်ခုံနေရာအကန့်အသတ် သို့မဟုတ် များစွာသော စာရင်းသွင်းမှု အစရှိသည်တို့ ရှိသည့်အတွက်ကြောင့် နေရာအခက်အခဲ ကြီးမားစွာ ရှိနေသည့်အပေါ်မူတည်ပြီး ဆိုဒ်နေရာများသို့ ဖြန့်ဝေသွားမည် ဖြစ်သည်။ အကယ်၍ လျှောက်ထားသူများ အရေအတွက်သည် အထူးပြုဘာသာရပ်ကျောင်းတစ်ကျောင်းအတွင်းရှိ အတန်းအဆင့် တစ်ခုခု သို့မဟုတ် အားလုံးအတွက် ဖြည့်စွက်ကျောင်းများမှ ထုတ်လွှတ်သည့် ရရှိနိုင်သော နေရာထိုင်ခုံလွတ်များအရေအတွက်ထက် ကျော်လွန်နေခဲ့လျှင် အလိုအလျောက်ပြုလုပ်ထားသော ကျား၊ မိန်းမ ဝန်ထမ်းများ လုပ်ငန်းစဉ်တစ်ခုအား ဆောင်ရွက်သွားမည် ဖြစ်သည်။

စောင့်ဆိုင်းစာရင်း

ထိုင်ခုံနေရာများ အားလုံးအား နေရာဖြည့်ပြီးသည့်နောက်တွင် အလိုအလျောက်ပြုလုပ်ထားသော ရွေးချယ်မှုလုပ်ငန်းစဉ်အတွင်း ကျောင်းအပ်နေရာချမှုအတွက် ရွေးချယ်မခံရသည့် ကျန်ရှိနေသော လျှောက်ထားသူများသည် ၎င်းအလိုအလျောက် ရွေးချယ်မှုလုပ်ငန်းစဉ် အတောအတွင်း လျှောက်ထားသူများအား ရွေးချယ်ခွဲသော အစီအစဉ်အတိုင်းပင် စောင့်ဆိုင်းစာရင်းတစ်ခုပေါ်၌ နေရာချထားခြင်း ခံရမည်ဖြစ်သည်။ မဲလက်မှတ်စစ်ဆေးမှုအား ပြုလုပ်ပြီးသည့်နောက် နောက်ထပ်သော ကျောင်းအပ်ထိုင်ခုံနေရာလွတ်များ ရရှိလာခဲ့လျှင် အဆိုပါ ထိုင်ခုံနေရာများအား သတ်မှတ်ထားသော စောင့်ဆိုင်းစာရင်းပေါ်ရှိ လျှောက်ထားသူများဖြင့် နေရာဖြည့်သွားမည် ဖြစ်သည်။ (အတန်းအဆင့်အလိုက်၊ ဖြည့်စွက်ကျောင်းအလိုက်)။ စောင့်ဆိုင်းစာရင်းသည် အထူးပြုဘာသာရပ်ကျောင်းများ၏ အလိုအလျောက် ကျား၊ မိန်းမ ဝန်ထမ်း/ရွေးချယ်မှုလုပ်ငန်းစဉ် နေ့စဉ်မှ **ဩဂုတ်လ 31 ရက်၊ 2019**အထိ သက်ရောက်မှု ရှိမည် ဖြစ်သည်။ စောင့်ဆိုင်းစာရင်းအား School Choice အစီအစဉ်များမှူးခန်းတွင် ထားရှိမည် ဖြစ်သည်။ **ဩဂုတ်လ 31 ရက်၊ 2019**ကျော်လွန်ပြီးသည့်နောက်တွင် ကျောင်းသားများအား ကျောင်းအပ်နေရာချခွင့်ပေးမည် မဟုတ်ပေ။ **သို့သော်လည်း စောင့်ဆိုင်းစာရင်းပေါ်ရှိ မူကြိုကျောင်း လျှောက်ထားသူများကိုမူ Georgia မူကြိုကျောင်းအစီအစဉ်နှင့်ပတ်သက်ပြီး ဖြည့်နှယ် လမ်းညွှန်ချက်များနှင့်အညီ ကျောင်းစာသင်နှစ်တစ်လျှောက် ထိုင်ခုံနေရာလွတ် ရရှိလာသည့်နှင့် နေရာချပေးသွားမည် ဖြစ်သည်။**

အသိပေးအကြောင်းကြားမှု လုပ်ငန်းစဉ်

အထူးပြုဘာသာရပ်ကျောင်း မဲလက်မှတ်စစ်ဆေးမှုတွင် ရွေးချယ်ခံရသော လျှောက်ထားသူများထံသို့ အသိပေးအကြောင်းကြားချက်အား ပေးပို့သွားမည် ဖြစ်သည်။ ဤအကြောင်းကြားချက်သည် ရွေးချယ်မှုအား ပြည့်စုံပြီးခြောက်စေရန် လိုအပ်သော လုပ်ငန်းစဉ်များကို မိဘများထံသို့ အသိပေးသွားမည် ဖြစ်သည်။ အကယ်၍ အကြောင်းတစ်ခုတစ်ရာကြောင့် မိဘများ/အုပ်ထိန်းသူများသည် စာရင်းသွင်းမှုလုပ်ငန်းစဉ်အား ပြီးမြောက်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါလျှင် ကလေး၏အမည်အား စာသင်ခန်းစာရင်းမှ ဖယ်ရှားပစ်မည်ဖြစ်သည်။ အောက်ဖော်ပြပါ လမ်းညွှန်ချက်များသည် School Choice အစီအစဉ်တစ်ခုသို့ တက်ရောက်ရန် ရွေးချယ်ခံရသည့် ကျောင်းသားများအားလုံးထံသို့ သက်ရောက်မှုရှိမည် ဖြစ်သည်။

- အကယ်၍ ကျောင်းသားဖြစ်သူသည် ၎င်းလျှောက်ထားသူအဖြစ် ရွေးချယ်ခံခဲ့ရသော အတန်းအဆင့်တွင် စာရင်းသွင်းရန်အတွက် ပရိုမိုးရှင်း ကန့်သတ်ချက်များဖြင့် ပြည့်စုံကိတ်ညီမှု မရှိပါလျှင် ကျောင်းသား၏ ကျောင်းအပ်နေရာချမှုအား ငြင်းပယ်မည် ဖြစ်သည်။ ၎င်းကျောင်းအပ်ရန်ထိုင်ခုံနေရာလွတ်အား စောင့်ဆိုင်းစာရင်းပေါ်ရှိ အခြား အရည်အချင်းပြည့်စုံသည့် လျှောက်ထားသူတစ်ဦးထံသို့ ကမ်းလှမ်းပေးမည် ဖြစ်သည်။
- ကျောင်းသားများသည် ကျောင်းအပ်နေရာချမှုအား ထိန်းသိမ်းနိုင်ရန် ကျောင်း၏ ပထမဆုံးနေ့တွင် သတ်မှတ်ထားသော အထူးပြုဘာသာရပ်ကျောင်းသို့ သေချာပေါက် တက်ရောက်ရမည်ဖြစ်သည်။ လစ်လပ်နေရသည့် ထိုင်ခုံနေရာများအား စောင့်ဆိုင်းစာရင်းမှသူများဖြင့် ဖြည့်စွက်သွားမည် ဖြစ်သည်။
- **ဩဂုတ်လ 31 ရက်၊ 2019**ကျော်လွန်ပြီးနောက်ပိုင်း မည်သည့် ကျောင်းသားသစ်ကိုမျှ ဝင်ရောက်ခွင့်ပေးမည် မဟုတ်ပေ။ ရွေးချယ်မခံရသော ကျောင်းသားများသည် 2020 - 2021 ကျောင်းပညာသင်နှစ်အတွက် ပြန်လည်လျှောက်ထားကောင်း ကောင်း လျှောက်ထားနိုင်ပါသည်။ **စောင့်ဆိုင်းစာရင်းပေါ်မှ မူကြိုတန်း လျှောက်ထားသူများအား Georgia မူကြိုကျောင်းအစီအစဉ်နှင့်ပတ်သက်ပြီး ဖြည့်နှယ် လမ်းညွှန်ချက်များနှင့်အညီ ကျောင်းစာသင်နှစ်တစ်လျှောက် ထိုင်ခုံနေရာလွတ် ရရှိလာသည့်နှင့် နေရာချပေးသွားမည် ဖြစ်သည်။** စောင့်ဆိုင်းစာရင်းပေါ်မှ ကျောင်းသားများသည် **2019 - 2020** အလိုအလျောက် ကျား၊ မိန်းမ ဝန်ထမ်း/ရွေးချယ်မှုလုပ်ငန်းစဉ်အချိန်မှ ၎င်းတို့၏ စောင့်ဆိုင်းစာရင်း နံပါတ် ပါဝင်သော အသိပေးအကြောင်းကြားချက်အား လက်ခံရရှိမည် ဖြစ်သည်။ အွန်လိုင်းလျှောက်ထားသူများသည် School Choice အစီအစဉ် အွန်လိုင်း အကောင်အထည်ဖော် လေ့လာအင်စင်ရောက်ခြင်းဖြင့် မိမိတို့၏ စောင့်ဆိုင်းစာရင်း အခြေအနေအား ကြည့်ရှုကောင်း ကြည့်ရှုနိုင်မည် ဖြစ်သည်။
- ရွေးချယ်ခံရသော လျှောက်ထားသူများသည် အစီအစဉ် စာရင်းသွင်း နောက်ဆုံး သတ်မှတ်ရက်အချိန် အစီအစဉ်အတွင်း ကမ်းလှမ်းသည့် နေရာချမှုအား လက်ခံ သို့မဟုတ် ငြင်းပယ်မှု ပြုလုပ်ရမည် ဖြစ်သည်။

ငြင်းဆန်ချက်

DeKalb ကောင်တီကျောင်းခရိုင် (DCSD) သည် စည်းမျဉ်းများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ အစီအစဉ်လမ်းညွှန်ချက်များ၊ နေ့စွဲများ၊ သင်ရိုးညွှန်းတမ်းများ နှင့် ဘာသာရပ်အစီအစဉ်များ အစရှိသည်တို့အပါအဝင် အကန့်အသတ်မရှိသော ဤထုတ်ဝေမှုအတွင်းရှိ ဖေဖော်ပြချက်တစ်စုံတစ်ရာအား ကြိုတင်သတိပေးခြင်းမပြုဘဲ သို့မဟုတ် ထိုသို့တာဝန်မရှိဘဲ ပြောင်းလဲနိုင်သည့် အခွင့်အရေးကို ထိန်းသိမ်းရရှိထားသည်။

ကြိုတင် မသိမမြင်နိုင်သော အခြေအနေများကြောင့်သာ ကျောင်းသားများအား မည်သည့် School Choice အစီအစဉ်တွင်မဆို နေရာချထားသည့် အခွင့်အား DCSD မှ ထိန်းသိမ်းရရှိထားသည်။

ဤလက်ကမ်းစာစောင်အား ဖတ်ရှုရန် ပျက်ကွက်ခြင်းကြောင့် မိဘများ နှင့် ကျောင်းသားများအား ဤတွင် ဖော်ပြထားသည့် စည်းမျဉ်းစည်းကမ်းများ နှင့် ကန့်သတ်ချက်များတို့မှ ခွဲခြားချက်ကင်းလွတ်ခွင့်ပြုပေးမည် မဟုတ်ပေ။

အသက်အရွယ်၊ ကျား၊မ လိင်အမျိုးအစား၊ လူမျိုး၊ အသားရောင်၊ ဘာသာရေး၊ မူလနိုင်ငံသား၊ မသန်စွမ်းမှု သို့မဟုတ် ကိုယ်အင်္ဂါချို့တဲ့မှု အစရှိသည်တို့အပေါ် အခြေခံပြီး ၎င်း၏ ပညာရေး အစီအစဉ်များ၊ လှုပ်ရှားဆောင်ရွက်မှုများ သို့မဟုတ် အလုပ်ခန့်အပ်မှုဆိုင်ရာ မူကျင့်စဉ်များတို့တွင် ခွဲခြားဆက်ဆံခြင်း မပြုလုပ်ရန်မှာ DeKalb ကောင်တီ ပညာရေးဘုတ်အဖွဲ့၏ မူဝါဒပင် ဖြစ်သည်။

